

Press Release November 6, 2012

ကညီပုၤတဝၢသ့ၣ်တဖၣ်လၢတူၢ်ဘၣ်တၢ်ဒုးတလၢသ့ၣ်တဖၣ်သနူထီၣ်ဝဲဒၣ်လၢတၢ်ကကွၢ်ဆိကမိၣ်ဒီးဆိကတီၢ်ယၢ်မုၢ်ကျိၤဝဲၤ ကွၢ်တၢ်ဂုၤထီၣ်ပသီထီၣ်တၢ်တီၢ်ကျဲၤသ့ၣ်တဖၣ်ဖဲတၢ်သ့ၣ်ထီၣ်ထံၣ်တၢ်မုၢ်တၢ်ခုၣ်ကတီၢ်

ကညီကမျၢၢ်ပျဲၢ်စီၢ်အတၢ်ရဲၣ်တၢ်ကျဲၤလၢခၢၣ်စးဝဲဒၣ်ပုၤနူဖိသဝီဖိဝ,၅၀၀၀/ဂၤလၢတူၢ်ဘၣ်တၢ်တဖၣ်ယုထီၣ်ဝဲဒၣ်လၢတၢ်က ကွၢ်ထံဆိကမိၣ်ဒီးဆိကတီၢ်ယၢ်မုၢ်ကျိၤဝဲၤကွၢ်တၢ်တီၢ်ကျဲၤဖးဒိၣ်သ့ၣ်တဖၣ်ခဲလၢတၢ်လၢအိၣ်ထီၣ်ဒီးထံၣ်ဂၤကီၢ်သးအတၢ် အၢၣ်လီၤအိၣ်လီၤလိၣ်သးလၢခံခိယၢ်ပၤလၢဟဲစိၣ်န့ၢ်တၢ်အုၣ်ကီၤဒီးတၢ်ဘျူးတၢ်ဖျိၣ်တဖၣ်လၢပုၤတဝၢသ့ၣ်တဖၣ်အဂီၢ်.

ကညီကမျၢၢ်ပျဲၢ်စီၢ်အံၤဘၣ်တၢ်ကရၢကရိထီၣ်အိၤဖဲ/လၢအိးထီဘၣ်/၂၆-၂၈,၂၀၁၂/လၢခံသီအတီၢ်ပူၤဒီးတၢ်တၢ်ပိၣ်တဲသ ကိးဘၣ်ယးခါခဲအံၤကီၢ်ပယီၤပဒိၣ်အတၢ်သ့ၣ်အိၣ်ဝဲဒၣ်တၢ်သ့ၣ်ထီၣ်တၢ်မုၢ်တၢ်ခုၣ်ကျိၤကျဲၤလၢကမၤဆူၣ်ထီၣ်မုၢ်ကျိၤဝဲၤကွၢ် တၢ်ဂုၤထီၣ်ပသီထီၣ်တၢ်တီၢ်ကျဲၤတဖၣ်လၢအတအိၣ်ဒီးတၢ်မၤအကျိၤအကျဲၤလီၤတၢ်လီၤဆဲးဒီးတအိၣ်ဒီးတၢ်အၢၣ်လီၤတူၢ်လိၣ် အိၤလၢပုၤလီၢ်က ဝီဖိဘၣ်န့ၣ်လီၤ.

နူဖိသဝီဖိလၢဟဲထီၣ်ကညီကမျၢၢ်ပျဲၢ်စီၢ်တဘျီအံၤယုထီၣ်ဝဲလၢကီၢ်ပယီၤပဒိၣ်ဒီးကညီဒီကလုၢ်စၢဖျိၣ်ကရၢလၢကမၤဂ့ၤထီၣ် ဆူၣ်ထီၣ်တၢ်ပတုၢ်တၢ်ခးဒီးတၢ်သ့ၣ်ထီၣ်တၢ်မုၢ်တၢ်ခုၣ်အတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်,ဒီးဟ့ၣ်ခွဲးဟ့ၣ်ယၢ်လၢပုၤတဝၢသ့ၣ်တဖၣ်ဒီး ကရၢၢ်ကရၢတဖၣ်ကဟ့ၣ်ထီၣ်အတၢ်ထံၣ်ဒီးပၢ်ဖျိၣ်မၤသကိးတၢ်လၢတၢ်ဆၢတဲာ်အပူၤဒ်သိးကဒီးန့ၢ်ဘၣ်တၢ်မုၢ်တၢ်ခုၣ်ဒီးတၢ်ဂုၤ ထီၣ်ပသီထီၣ် လၢအယုၣ်ကၢအဂီၢ်န့ၣ်လီၤ.

“မုၢ်ကျိၤဝဲၤကွၢ်ဒီးတၢ်ဂုၤထီၣ်ပသီထီၣ်တၢ်ဘျီလီၤကျိၣ်စ့တၢ်မၤဖးဒိၣ်သ့ၣ်တဖၣ်ကဘၣ်တၢ်ကွၢ်ထံဆိကမိၣ်ဒီးဆိကတီၢ်ယၢ် အိၤဖဲတၢ်တဲသကိးတၢ်မုၢ်တၢ်ခုၣ်အဆၢကတီၢ်”/စီၤလုၢ်ဘၢမူ/ကညီကမျၢၢ်ပျဲၢ်စီၢ်ပုၤတဲတၢ်ပၤ/“တကတီၢ်ယီၤကီၢ်ပယီၤပဒိၣ် ဒီးကညီဒီကလုၢ်စၢဖျိၣ်ကရၢစ့ၢ်ကိးကဘၣ်ဆိကမိၣ်ဟ့ၣ်တၢ်ခွဲးတၢ်ယၢ်လၢပုၤလီၢ်ကဝီဖိသ့ၣ်တဖၣ်အတၢ်န့ၢ်ပၤဘၣ်န့ၣ်ဆၢၣ် တၢ်အိၣ်ယၢၤ သ့ၣ်တဖၣ်ခွဲးယၢ်” /စီၤလုၢ်ဘၢမူစံးဝဲန့ၣ်လီၤ.

ကညီကမျၢၢ်ပျဲၢ်စီၢ်အံၤဘၣ်တၢ်မၤအိၤဖဲ/ကွၢ်အုၣ်ဆုးကွံ/ကီၢ်ဆၣ်အပူၤ,လၢပုၤနီၢ်ဂံၢ်အါန့ၢ်/၁၀၀၀၀/လၢအမ့ၢ်လီၢ်ကဝီပုၤ တဝၢတၢ်ဂုၤထီၣ်ပသီထီၣ်ကမံးတံာ်သ့ၣ်တဖၣ်လၢဘၣ်တၢ်ယုထီၣ်အိၤလၢ/ဒိၣ်မိၢ်ကရံၣ်စံၣ်ကျိၤကျဲၤ/လၢအဟဲလၢသဝီ ၂၇ဖျၢၣ်လၢအိၣ်လၢကွၢ်အုၣ်ဆုးကွံကီၢ်ဆၣ်ဒီးကီၢ်ဆၣ်အဂၤတဖၣ်ဒီးတဲသကိးဝဲခါခဲအံၤမုၢ်ကျိၤဝဲၤကွၢ်တၢ်ဂုၤထီၣ်ပသီထီၣ်ဂ့ၢ် ဝီဒီးတကီၢ်ခါတၢ်တဲသကိးတၢ်မုၢ်တၢ်ခုၣ်ကျိၤကျဲၤလၢကညီဒီးကလုၢ်စၢဖျိၣ်ကရၢဒီးကီၢ်ပယီၤပဒိၣ်မၤဝဲဒၣ်အဂ့ၢ်န့ၣ်လီၤ.

တၢ်ဆဲးကျိး

- စီၤဖိခွံၣ် လိတဲစိ/၀၈၂-၈၉၄-၁၁၉၄
- စီၤလုၢ်ဘၢမူ လိတဲစိ/၀၈၁-၀၂၃-၄၇၇၈
- စီၤထူချံၣ် လိတဲစိ/၀၈၆-၁၉၁-၂၁၆၅